

ကျော်စာပါပေါ်လျှော်ရသေးတယ်၊ တော်တော် ~ သူးတယ်။ 我的汗衫才下过一次水，便缩了这么多。

ရန်ကုန် ကဲ **<yon: kan>** ①挣扎：နယ်ချိနိုင်မှုအောက်မှ ~ ရေးကြသည်။ 在帝国主义的压迫下挣扎着。②挣脱 ③反弹
 ရန်ကုန်သို့ နဲ့ **<yon: kan that thi'>** 【物】弹性，弹力
 ရန်ကုန် ကဲ **<yon: kywa'>** 挣脱，摆脱
 ရန်ကုန်း ကဲ **<yon: son:>** = ရန်းဆဲ
 ရန်းဆောင် ကဲ **<yon: hsaun>** = ရန်းဆဲ
 ရန်းဆဲ ကဲ **<yon: hswe:>** (牲畜)拉(车)：နား-ဗောင် ~ သည်။ 两头牛拉车。
 ရန်းထဲ ကဲ **<yon: hta'>** 挣扎起来
 ရန်းထွက် ကဲ **<yon: htwet>** 挣脱
 ရန်းပြီး ကဲ **<yon: pyei:>** 逃脱，挣扎，逃跑
 ရန်းပြန် ကဲ **<yon: pyan>** 产生弹力，反弹：ပါးထွာပြီး ~ နိုင်သောဆင်မြေး။ 薄而富有弹性的细胞膜
 ရန်းရင်းတော် ကဲ **<yon: yin: khat>** 乱成一团，乱糟糟
 ရန်းရင်းဆန်စာတော် ကဲ **<yon: yin: hsan khat>** 骚乱地，乱哄哄地；乱成一团：သာဝါကြီးအောက်တွင် ~ ဖြစ်နေသည်ကြို့ပြင်တိုက်ရာသည်။ 看见大树底下乱哄哄的情景。/ ခြေလျင်တပ်မြှင့်းတပ်တို့ ~ ဖြစ်နေသည်။ 步兵与骑兵乱作一团。
 ရန်းရှုံးပြုံးပြုံး ကဲ **<yon: yon: nyan' nyan'>** 嘴嚷，吵吵嚷嚷：ရွှေးတဲ့တဲ့တဲ့တွေ ~ ရှိနေကြသည်။ 村门口人们吵吵嚷嚷的。
 ရန်းရန်းရင်းရင်း ကဲ **<yon: yon: yon: yon:>** = ရန်းရင်းဆန်းခေါ်
 ရန်းရန်းရန်းရန်း ကဲ **<yon: yon: yon: yon:>** 乱哄哄，人声嘈杂
 ရုံး I နဲ့ **<yat>** 地区，方向 II ကဲ **<yat>** ①站，立：မော်တထ် ~ နေသည်။ 站着。②停止：မော် ~ ပါး။ 请停一下。③请求：မေ့တွေ ~ သည်။ 请求。④化斋，化缘：ဆွဲ ~ သည်။ 化斋，化缘。III မဲ့ **<yat>** ①一人的高度，长度：လူတဲ့ ~ ခုံ။ 约一人高 ②件，桩(事)：ကိုစာ ~ 一桩事
 ရုံးကျော်ရွှေးကျော် ကဲ **<yat kyaw ywa gyaw>** 出名，扬名，闻名
 ရုံးကျော်ရွှေးကြား ကဲ **<yat kyaw ywa gya:>** = ရုံးကျော်ရွှေးကျော်
 ရုံးကြား ကဲ **<yat kya:>** 说，诉说：မေ့တွေစကား ~ လိုက်ပါသည်။ 诉说衷情。
 ရုံးကြီးသား နဲ့ **<yat kyi: dha:>** 大地方的人(男性)
 ရုံးကြီးသူး နဲ့ **<yat kyi: dhu>** 大地方的人(女性)
 ရုံးပြည့်မ နဲ့ **<yat kyi: pyi ma'/yat kyi: pye ma'>** 大国： ~ သားပို့ယဉ်ကျေးဘိုလိုတယ်။ 应有大国人的文明风貌。

ရပ်ကွက် နဲ့ **<yat kwet>** (行政)区，界：မြေနှင့်ကုန်း ~ (仰光)美尼工区 / ~ အုပ်区长 / ~ ပြည်သူ့ကောင်စီး区民委员会办公室 / နိုင်ငံရေး ~ 政界
 ရပ်ခံ ကဲ **<yat khan>** ①请求，呼吁，吁请：မေ့တွေ ~ သည်။ 请求。②抵抗，抵御：ရန်သူတို့ကြုံ ~ တိုက်ခိုက်သည်။ 坚决抗击敌人。③坚持：ကိုယ့်အမြင်ကိုမြောင်းပဲကြုံ ~ သည်။ 坚持自己的观点。
 ရပ်ချင်းဝယ် နဲ့ **<yat khyin: zat>** 邻近地区
 ရပ်ခြား နဲ့ **<yat khya:>** 异乡，异地：ပင်လယ် ~ တိုင်းတပါး 异国
 ရပ်ခွင့် နဲ့ **<yat khwin>** 地区，地方：တောင် ~ 南区 / မြောက် ~ 北区
 ရပ်ငဲ့ ကဲ **<yat ngan>** 停顿
 ရပ်စုကွက် နဲ့ **<yat su' kwet su'>** = ရပ်ကွက်
 ရပ်စုပ်ကွက် နဲ့ **<yat su' yat kwet>** = ရပ်ကွက်
 ရပ်စဲ ကဲ **<yat se:>** 停止，中止：စော ~ ခေါ်：停战 / အပေါ်အတော် ~ ခေါ်：停火 / ပါတီဝင်အဖြစ်မှ ~ လိုက်သည်။ 停止党籍。
 ရပ်စောက် ကဲ **<yat saut>** (诗)笔直站立，挺立
 ရပ်စောက်စာ နဲ့ **<yat saut sa>** 仅够维持生活的最低费用
 ရပ်စောက်နာ နဲ့ **<yat saut na>** (不影响健康的)小毛病
 ရပ်စဲ့ ကဲ **<yat swe:>** 宿营，驻扎：ကျော်သို့တပ်ရင်းမှာ ~ စော်မှုမြို့မလုပ်းခင်ထွက်ခွာလာကြသည်။ 我们营在天亮前就撤离宿营地。
 ရပ်စွဲပြည်နား နဲ့ **<yat sun pyi na:>** 边远地区，边远的村庄
 ရပ်စွဲပြည်နား နဲ့ **<yat sun ywa na:>** = ရပ်စွဲပြည်နား
 ရပ်ဆင်း ကဲ **<yat hsain:>** ①停止：အလုပ်ကို ~ ထားသည်။ 停止了工作。②中断：အမှုကို ~ ထားသည်။ 案件暂停审理。
 ရပ်ဆွေးပျော်ပျော်း နဲ့ **<yat hswei yat myo:>** 乡亲，老乡
 ရပ်ဗျာ့နှင့် နဲ့ **<yat htan>** 故乡，故里，家乡
 ရပ်တော်မှုဘဏ်း နဲ့ **<yat taw mu ph-ya:>** 立姿佛像，立佛
 ရပ်တင်း ကဲ **<yat tin:>** (古) ①忍住，坚持住 ②伫立
 ရပ်တည် ကဲ **<yat ti:>** ①站立：မားမားမတ်မတ် ~ နေ၏။ 站立着。/ ကိုယ့်လင်ကိုယ့်ခြေပါတွင် ~ နိုင်သည်။ 能够自立。②忍住，克制
 ရပ်တည်ချက် နဲ့ **<yat ti gyet>** 立场，立足点： ~ လွတ်တဲ့အလုပ်မလုပ်နဲ့။ 不要干丧失立场的事。
 ရပ်တည်း နဲ့ **<yat ti hmu:>** 立场
 ရပ်တန်း ကဲ **<yat tan:>** 站住，中止，停止不前
 ရပ်တန်းကရ် ကဲ **<yat tan: ga' yat>** 适可而止：悬崖勒马。မကောင်းတဲ့အလုပ်ကို ~ ယင်ကောင်းမယ်။ 还是悬崖勒马为好，不要再干坏事。